

How palliative care can help

If you have an incurable or terminal illness, your local palliative care service can provide you and your family with support such as:

1. A nurse calling you or visiting your home to see how you are going;
2. Help to manage any physical problems such as pain, so you are more comfortable;
3. Help to understand how some things might change – things such as taste, how much food you want to eat, your energy levels;
4. Talking to your family members if they are tired or distressed;
5. Help to talk to doctors and other health providers;
6. Help to understand all about your medications - what it is, what it does and when it should be taken;
7. Help to understand your options for treatment in Australia and helping you to choose what is best for you;
8. Arrange for you to have equipment to help you in your home, including a hospital bed, shower chair, wheelchairs etc (a small cost may apply);
9. Arrange respite in the home for family and carers, so they have a chance to rest;
10. Help to understand where financial help can be available, and how to access it;
11. Help to meet spiritual care needs and manage grief;
12. Help to find other services you may need.



တၢ်ကွၢ်ထွဲကဟုကယၢ်တၢ်ကျိၤကျဲၤလၢမၤကိညၢ်လီၤတၢ်ဆါမၤစၢၤနၤသ့

နမ့ၢ်အိၣ်ဒီးတၢ်ဆါလၢတၢ်ဘျီအီၤတန့ၢ်ဘၣ်မ့တမ့ၢ်ဆိးက့ဆါဘီနးနးကလဲၣ်လၢအိၣ်ပူၤန့ၣ်.နလီၢ်ကဝီၤ
တၢ်ကွၢ်ထွဲကဟုကယၢ်လၢမၤကိညၢ်လီၤတၢ်ဆါအကရၢကဟ့ၣ်နၤ
ဒီးနဟံၣ်ဖိပီဖိလၢတၢ်ဆိၣ်ထွဲမၤစၢၤနၤသ့-

- 1 မၤစၢၤလၢကကတိၤတၢ်ဒီးကသံၣ်သရၣ်ဒီးဆူၣ်ချ့ကရၢအဂၤတဖၣ်,
- 2 ကသံၣ်သရၣ်မုၢ်ဖိကကိးနၤမ့တမ့ၢ်အိၣ်သကိးနၤလၢနဟံၣ်ဒ်သိးကထံၣ်ဘၣ်လၢတၢ်မၤအသးဒီးနၤဒ်လဲၣ်
အဂီၢ်
- 3 မၤစၢၤလၢကယုထံၣ်သ့ၣ်ညါအါထီၣ်တၢ်မၤစၢၤကရၢအဂၤလၢနလိၣ်ဘၣ်တဖၣ်အဂီၢ်,
- 4 မၤစၢၤလၢကနၢ်ပၢ်နတၢ်ယုထၢလၢတၢ်ကူစါယါဘျီဖဲအိးစၢၤတြၢလယၣ်ဒီးမၤစၢၤနၤလၢနကယုထၢ
တၢ်မၤနၤလၢကဂ့ၤကတၢ်နဂီၢ်လဲၣ်,
- 5 ကွၢ်ထွဲကတီၤလီၤနီၢ်ခိတၢ်ဂ့ၢ်ကိၣ်အမ့ၢ်တၢ်ဆူးတၢ်ဆါ,ဒ်သိးနကအိၣ်မုၢ်အိၣ်ပၤအဂီၢ်,
- 6 ကတိၤတၢ်ဒီးနဟံၣ်ဖိပီဖိတဖၣ်ဖဲလီၤဘျးလီၤတီၤမ့တမ့ၢ်သ့ၣ်ကိၢ်သးဂီၤအသိး,
- 7 ရဲၣ်ကျဲၤန့ၢ်နၤပုၤလၢကဟဲကွၢ်ထွဲနၤလၢဟံၣ်လၢပီၤဒ်သိးနဟံၣ်ဖိပီဖိဒီးပုၤကွၢ်ထွဲနၤ,ဒ်သိးအဝဲသ့ၣ်က
အိၣ်ဘျးအိၣ်သါဘၣ်အဂီၢ်,
- 8 မၤစၢၤလၢကဒီးန့ၢ်နီၢ်သးတၢ်ကွၢ်ထွဲကဟုကယၢ်အတၢ်လိၣ်တဖၣ်ဒီးသ့ကွၢ်ဆါၣ်မဲၣ်တၢ်သ့ၣ်အုးသးကၢ်တ
ဖၣ်,
- 9 နၢ်ပၢ်တၢ်လၢအဆိတလဲအသးသ့ၣ်လဲၣ်-ဒ်အမ့ၢ်တၢ်အရီၢ်,နအဲၣ်ဒီးအိၣ်တၢ်အိၣ်ထဲလဲၣ်,နဂံၢ်နဘါအပတီၢ်
အိၣ်ထဲလဲၣ်,
- 10 မၤစၢၤဒ်ကနၢ်ပၢ်ကယၢ်ဘၣ်ပးနကသံၣ်ကသီတဖၣ်,မ့ၢ်တၢ်မၤနၤလဲၣ်,အမၤတၢ်ဒ်လဲၣ်ဒီးကဘၣ်အိၣ်အီၤ
လၢဆါကတီၢ်အခါဖဲလဲၣ်အသိး,
- 11 ရဲၣ်ကျဲၤနဂီၢ်ဒ်သိးကဒီးန့ၢ်ဘၣ်တၢ်ပိးတၢ်လီၤလၢကမၤစၢၤနၤလၢနဟံၣ်ပူၤပီပူၤတဖၣ်အဂီၢ်,ပၣ်ယုၣ်တၢ်
ဆါဟံၣ်လီၢ်မံ,တၢ်လုၢ်ထံလီၢ်ခံဆ့ၣ်နီၤ,လုၢ်ဆိၣ်ဒ်န့ၣ်အသိးတဖၣ်(ကလၢၢ်အလုၢ်အပူၤတဆံးတက့ၢ်),
- 12 မၤစၢၤလၢနကယုထံၣ်န့ၢ်ကျိၣ်စ့ဂ့ၢ်တၢ်မၤစၢၤလၢနဒီးန့ၢ်သ့,ဒီးနကဘၣ်ယုထၢလၢကဒီးန့ၢ်အီၤဒ်လဲၣ်အ
ဂီၢ်န့ၣ်လီၤ.

